

သမတအိမ်တော်၊ ရန်ကုန်မြို့။

၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံတော် ဘဏ္ဍာတော်အက်ဥပဒေ။

၁၉၄၈ ခုနှစ်၊ အက်ဥပဒေအမှတ် ၃၃။

၁၃၁၀ ခု၊ သီတင်းကျွတ်လဆန်း ၆ ရက်။

(၁၉၄၈ ခု၊ အောက်တိုဘာလ ၈ ရက်။)

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ အောက်ဖော်ပြပါ အက်ဥပဒေကိုထုတ်ပြန် ကျေညာသည်။
ဤအက်ဥပဒေဖြင့် အောက်ပါအတိုင်းတရားဥပဒေပြဋ္ဌာန်းသည်။

၁။ **အမည်တို့နှင့်စတင်ရန်နေ့ရက်။** (၁) ဤဥပဒေကို ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံတော် ဘဏ္ဍာတော် အက်ဥပဒေဟုခေါ်ရမည်။

(၂) ဤအက်ဥပဒေသည် ၁၉၄၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်အတည်ဖြစ်စေရမည်။

၂။ **အမြတ်တော်ခွန်နှင့် နောက်ထပ်အခွန်တော်စည်းကြပ်ရမည့်နှုန်းများ။** (၁) ၁၉၄၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကအစပြုမည့်နှစ်အတွက်အောက်ပါအတိုင်းအခွန်တော်စည်းကြပ်ရမည်။

(က) ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဘဏ္ဍာတော်အက်ဥပဒေ ပဌမစာရင်း၊ အပိုင်း ၁ တွင် သီးခြား ဖော်ပြထားသည့် နှုန်းများအတိုင်းအမြတ်တော်ခွန်နှင့်

(ခ) မြန်မာနိုင်ငံတော် အမြတ်တော်ခွန် အက်ဥပဒေပုဒ်မ ၅၅ ပါကိစ္စများအလို့ငှါ၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဘဏ္ဍာတော်အက်ဥပဒေ ပဌမစာရင်း၊ အပိုင်း ၂ တွင်သီးခြားဖော်ပြထား သည့်နှုန်းများ အတိုင်း နောက်ထပ်အခွန်တော်။

(၂) ၁၉၄၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးသည့်နှစ်အတွက်၊ အခွန်တော်စည်းကြပ်ခြင်း၊ နုတ်ခြင်း၊ သို့မဟုတ် ပြန်ပေးခြင်းတစ်ရပ်ပြုလုပ်ရာ၌၊ စည်းကြပ်ခံရသူ၏ စုစုပေါင်းဝင်ငွေတွင် အလုပ် လုပ်၍ရသည့် ဝင်ငွေတစ်စုံတရာ ပါဝင်လျှင်၊ ထိုဝင်ငွေ၏ ၁၀ ပုံ ၁ ပုံနှင့် ညီမျှသောငွေကို ထိုသူ၏ စုစုပေါင်းဝင်ငွေမှ၊ မြန်မာနိုင်ငံတော်အမြတ်တော်ခွန်အက်ဥပဒေပုဒ်မ ၁၅-ကပါ ပြဋ္ဌာန်းချက်များနှင့် အညီနုတ်ရမည်။ သို့ရာတွင် ထိုသို့နုတ်သောငွေမှာ မည်သည့်အချက်တွင်မျှ နှစ်ထောင်ထက်မပိုစေရ။ ထို့ပြင်စည်းကြပ်ခံရသူမှာ ကုန်သည်တိုက်တစ်ခုတွင်အစုစပ်ပါဝင်ဖြစ်လျှင်၊ ထိုကုန်သည်တိုက် အပေါ်တွင် အခွန်တော်စည်းကြပ်ရာ၌၊ အလုပ်လုပ်၍ရသည့် ဝင်ငွေအတွက်ခွင့်ပြုသမျှငွေကို အဆိုပါ နုတ်ရမည့်ငွေထဲမှ လျော့ရမည်။ ထိုခွင့်ပြုသည့်ငွေမှာလည်း၊ ကုန်သည်တိုက်၏ အမြတ်ငွေများတွင် ထိုသူ ၏ အမြတ်ဝေစုနှင့် သက်ဆိုင်သမျှသောငွေသာဖြစ်ရမည်။

(၃) ဤပုဒ်မပါ ကိစ္စများအလို့ငှါ၊ ဤပုဒ်မအရ စည်းကြပ်သည့်အခွန်တော်နှုန်းများအတွက်၎င်း၊ “စုစုပေါင်းဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊ မြန်မာနိုင်ငံတော် အမြတ်တော်ခွန် အက်ဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ၊ အမြတ်တော်ခွန်၊

သို့မဟုတ် နောက်ထပ်အခွန်တော်ဆိုင်သင့်ရာရာကိစ္စများအတွက်

သတ်မှတ်သည့်အတိုင်းစုစုပေါင်းဝင်ငွေကိုဆိုလိုသည်။ ၎င်းပြင် “အလုပ်လုပ်၍ရသည့်ဝင်ငွေ” ဆိုသည့် စကားရပ်မှာ၊

ထိုအက်ဥပဒေပုဒ်မ ၂၊ ပုဒ်မငယ် (၆-က)တွင်၊ ၎င်းစကားရပ်ကို အဓိပ္ပါယ်ပေးထားသည့် အတိုင်းပင်ဖြစ်သည်။

၃။ ။ **စာပို့တိုက်နှုန်းများသတ်မှတ်ခြင်း။** ။ ၁၉၄၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစသောနှစ်အတွက်၊ ၁၉၄၇ ခုနှစ်၊

မြန်မာနိုင်ငံတော်ဘဏ္ဍာတော်အက်ဥပဒေပါ၊ ဒုတိယစာရင်းကို မြန်မာနိုင်ငံတော် စာပို့တိုက် အက်ဥပဒေတွင်၊

ထိုအက်ဥပဒေပဌမစာရင်းအဖြစ် ထည့်သွင်းရမည်။

၄။ ။ **မြစ်ရည်ပေါ်တွင်နိုင်ငံတွင်းအကောက်တော်။** ။ မြန်မာနိုင်ငံတော်ယစ်မျိုးအက်ဥပဒေပုဒ်မ ၂၄ နှင့် ၂၅ တို့တွင်၎င်း၊

သို့မဟုတ် ယခုတည်ဆဲဖြစ်သော အခြားဥပဒေတရပ်ရပ်တွင်၎င်း၊ မည်သို့ပင်ပါရှိစေကာမူ၊

မြန်မာနိုင်ငံတော်မြစ်ရည်လုပ်ရုံများတွင် ချက်လုပ်သည့်မြစ်ရည်ပေါ်၌ နိုင်ငံတွင်းအကောက်တော်ကို

နောက်ဆုံးနေ့အထိပြင်ဆင်ထားသော ၁၉၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့စွဲပါ၊ ဘဏ္ဍာရေးဌာန

အမိန့်ကျေညာချက်အမှတ် ၇၈ တွင်ပါရှိသည့်စာရင်း ဇယား ၂ တွင် သတ်မှတ်ထားသောနှုန်းများ၏ ၄ဆ စည်းကြပ်ရမည်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

စဝ်ရွှေသိုက်၊

နိုင်ငံတော်ယာယီသမတ၊

ပြည်ထောင်စုမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၁၀ ခု၊ သီတင်းကျွတ်လဆန်း ၆ ရက်။

(၁၉၄၈ ခု၊ အောက်တိုဘာလ ၈ ရက်။)

အမိန့်အရ၊

ရွှေဘော်၊

နိုင်ငံတော်သမတအတွင်းဝန်။

[အမှတ် ၁၈၄]